

Dan

Chapter 8

Burmese Interlinear

Reference: Burmese Judson Bible (1835)

၂၅၅	၂၅၆	၂၅၇	၂၅၈	၂၅၉	၂၆၀	၂၆၁	၂၆၂	၂၆၃	၂၆၄
၂၅၅	-၂၅၆-	၂၅၇	၂၅၈	၂၅၉	၂၆၀	၂၆၁	၂၆၂	၂၆၃	၂၆၄
H0589	H0413	H7200	H2377	H4428	H1112	H4438	H7969	H8141	

	၂၆၅	၂၆၆	၂၆၇	၂၆၈	၂၆၉
	၂၆၅	-၂၆၆-	၂၆၇	၂၆၈	၂၆၉
	H8462	H0413	H7200		H1840

ဗလေရှာဇာမင်းကိန်းစံ သုံးနှစ်တွင်၊ ငါ ဒံယလေသည် ယခင် ဗျာဒိတ်တစ်ကို မပြုပြင်သည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မပြုရသောအကြောင်းအရာဟူ မူကား၊

၂၆၅	၂၆၆	၂၆၇	၂၆၈	၂၆၉	၂၇၀	၂၇၁	၂၇၂	၂၇၃
-၂၆၅-	-၂၆၆-	၂၆၇	-၂၆၈-	-၂၆၉-	-၂၇၀-	-၂၇၁-	၂၇၂	-၂၇၃-
	H1002	H7800	H0589	H7200	H1961	H2377	H7200	

၂၇၄	၂၇၅	၂၇၆	၂၇၇	၂၇၈	၂၇၉	၂၈၀	၂၈၁	၂၈၂
၂၇၄	၂၇၅	-၂၇၆-	၂၇၇	၂၇၈	၂၇၉	၂၈၀	၂၈၁	၂၈၂
H0195	H0180		H1961	H0589	H2377	H7200	H4082	

လေပပြင်၊ ရှုရန်မျိုးပြင်၌ ဥလဲမဖြစ်အောင် ငါရို စဉ်၊ ရူပါရုံထင်ရှား၍၊

၂၈၃	၂၈၄	၂၈၅	၂၈၆	၂၈၇	၂၈၈	၂၈၉	၂၉၀	၂၉၁
၂၈၃	၂၈၄	၂၈၅	၂၈၆	၂၈၇	၂၈၈	၂၈၉	၂၉၀	၂၉၁
H5975	H0259		H2009	H7200			H5375	

၂၉၂	၂၉၃	၂၉၄	၂၉၅	၂၉၆	၂၉၇	၂၉၈	၂၉၉	၃၀၀
၂၉၂	-၂၉၃-	၂၉၄	-၂၉၅-	၂၉၆	၂၉၇	၂၉၈	၂၉၉	၃၀၀
H1364	H0259	H1364					H0180	H6440

	၃၀၁	၃၀၂	၃၀၃	၃၀၄	၃၀၅	၃၀၆	၃၀၇	၃၀၈
	၃၀၁	၃၀၂	၃၀၃	၃၀၄	၃၀၅	၃၀၆	၃၀၇	၃၀၈
	H0314	H5927	H1364			H8145		

ငါမျက်နှာပြင်သော၊ ရှည်လျားသော ချိ နှစ်ချောင်းရှိသော သိုးတကောင်သည် မဖြူတောက်၍ ရုပ် နှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိသည် နောက်ပေါက် သတည်း။

၃၀၉	၃၁၀	၃၁၁	၃၁၂	၃၁၃	၃၁၄	၃၁၅	၃၁၆	၃၁၇
-၃၀၉-	-၃၁၀-	-၃၁၁-	-၃၁၂-	-၃၁၃-	-၃၁၄-	-၃၁၅-	-၃၁၆-	-၃၁၇-
H3605	H5045	H6828	H3220	H5055			H0853	H7200

၃၁၈	၃၁၉	၃၂၀	၃၂၁	၃၂၂	၃၂၃	၃၂၄	၃၂၅
၃၁၈	၃၁၉	၃၂၀	၃၂၁	၃၂၂	၃၂၃	၃၂၄	၃၂၅
H3027	H5337	H0369	H6440	H5975	H3808		

	၃၂၆	၃၂၇	၃၂၈	၃၂၉	၃၃၀
	၃၂၆	၃၂၇	၃၂၈	၃၂၉	၃၃၀
	H1431	H7522			

ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွင့်သောအကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူလက်မှတ်မကယ်မလွတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုပြင်ဖြောင့် ကြီးမြားခြင်းသို့ ရောက်လာ၏။

בְּמַעֲרָב	מִן	בָּא	עֵינַי	צָרַח	הִנֵּה	מִבֵּין	הִיָּתָר	וַאֲנִי	5
-ထို-အနောက်ဘက်	-မှ	လာ	-ထို-ဆိတ်များ	ဆိတ်-၏	-နှင့်-ကကြည့်	စဉ်းစား	ဖြစ်ခဲ့	-နှင့်-ငါ	
H4628		H0935	H5795	H6842	H2009	H0995	H1961	H0589	

וַאֲנִי	בְּ	עָלָה	וַאֲנִי	הִנֵּה	כֹּ	וַ	עַל	
-နှင့်-ထို-ဆိတ်	-ထို-မမြကြကို	ထိ-သေ	-နှင့်-မရှိ	-ထို-မမြကြ	အလုံးစုံ	-ထို-မျက်နှာ	-ထို-အပေါ်-၌	
H6842	H0776	H5060	H0369	H0776	H3605	H6440		

וַ	בֵּין	תָּ	קָ
-သူ-မျက်စိများ	-ထို-ကပြ	ထင်ရှားသေ	ချိ
	H0996	H2380	

ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကပြ၌ ထူးဆန်းသော ချိတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မမြကို မနင်းဘဲ မမြကြပြာပပြလုံးကို ကျော်လစေ၏။

וַ	מִ	וַ	אֲ	עָ	לָ	וַ	אֲ	6
-ထို-ရှုမှောက်-၌	ရပ်နေ	မမြခဲ့သော	-ထို	-ထို-ချိများ-၏	-ထို-အရှင်	-ထို-သိုး	-ထို-အထိ	-နှင့်-လာ
H6440	H5975	H7200			H1167		H5704	H0935

כֹ	אֲ	וַ	אֲ	וַ	אֲ
-သူ-စွမ်းအား-၏	-သူ-အား-ခင်း-ဖ	-သူ-ဆီသို့	-နှင့်-ပ	-ထို-ချောင်း	
	H2534	H0413	H7323	H0180	

ချိနှစ်ချောင်းနှင့်မမြတဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြေးစွာသော အဟုန်နှင့်ပပြ၍

אֲ	וַ	וַ	וַ	וַ	וַ	וַ	7
-ထို	-နှင့်-ရိုက်လစေ	-သူ-ဆီသို့	-နှင့်-အမျက်သိုးထောင်	-ထို-သိုး	-ထို-အနီး-၌	ရောက်	-နှင့်-မမြခဲ့
H0853	H5221	H0413	H4843		H0681	H5060	H7200

כֹ	כֹ	הִ	וַ	וַ	אֲ	וַ	וַ	וַ
-ထို-သိုး-၌	အား	ဖ	-နှင့်-မ	-သူ-ချိများ	နှစ်	-ထို	-နှင့်-ချိလစေ	-ထို-သိုး
		H1961	H3808		H8147	H0853	H7665	

וַ	וַ	וַ	וַ	8
-နှင့်-မ	-နှင့်-နင်းကပြလစေ	မမြ-အပေါ်-သို့	-နှင့်-ချလိုက်လစေ	
H3808	H7429	H0776	H7993	

וַ	וַ	8
-သူ-လက်-မှ	-ထို-သိုး-အတွက်	ကယ်တင်သူ
H3027		H5337

အနားသို့ ရောက်သောအခါ၊ ပပြေးစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိနှစ်ချောင်းကို ချိဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမမြ၌ လှဲ၍နင်းလစေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွတ်နိုင်။

וַ	וַ	וַ	8
ကျိုးလစေ	-နှင့်-သူ-ခိုင်မာသောအခါ	အလွန်	-ထို-အထိ
H7665		H3966	H5704

וַ	וַ	וַ	8
လများ	လေး-အတွက်	-သူ-အစား-၌	လေး
H7307	H0702	H8478	H0702

8
-ထို-ကောင်းကင်-၏
H8064

သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကီးမားခင်းသို့ ရောက်လစေ၏။ ခွန်အားကီးသောအခါ ချိကြီးချိပဲ့၏။ ထိုချိအရာ၌ ထူးဆန်းသော ချိလေးချောင်းပေါက်၍၊ မိုမ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။

၇၇၂	-၉၇၇၇	၇၇၅၅	၇၇၈	၇၇၉	၈၅၅	၈၇၇	၇၇၈	၇၇၉	9
ထူးခင်းစွာ	-နှင့်-ကိမ္ဘာပြင်လာ	သေးငယ်သော	တစ်ခု	ချိ	ထွက်လာ	-သူတို့-မှ	-ထို-တစ်ခု	-နှင့်-မှ	
	H1431	H4704	H0259		H3318	H1992	H0259		
		: ဝါး	-၉၇၇	၇၇၅	-၉၇၇	၇၇၅	-၉၇၇	-၉၇၇	
		-ထို-တင့်တယ်	-နှင့်-သို့	-ထို-အရှေ့	-နှင့်-သို့	-ထို-တောင်	-ထို-သို့		
			H0413	H4217	H0413	H5045	H0413		

ထိုချိလေးချောင်းတွင် တချောင်းထဲက အခြေ သစ်ချိုတက်တ ချောင်းပေါက်ပန်၍ တောင်မျက်နှာသို့ဝင်၊ အရှေ့မျက်နှာသို့ဝင်၊ သာယာသော ပြင်သို့ဝင် မျက်နှာပန်၍၊ အလွန်ကိန်းမားခြင်းသို့ ရောက်လေ၏။

၇၇၃	၇၇၄	၇၇၅	၇၇၆	၇၇၇	၇၇၈	၇၇၉	၇၈၀	10
-မှ	မမြ-အပေါ်-သို့	-နှင့်-ချလိုက်လေ၏	-ထို-ကောင်းကင်-၏	တပ်များ	-ထို-အထိ	-နှင့်-ကိမ္ဘာပြင်လာ		
	H0776	H5307	H8064		H5704	H1431		
		: ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	
		-နှင့်-နင်းကမြလေ၏	-ထို-ကပြင်များ	-နှင့်-မှ	-ထို-တပ်များ			
		H4729	H3556					

ကောင်းကင်ဗိုလ်ခရိုင်အောင်ကိန်းမား၍၊ ထိုဗိုလ်ခရိုင်အချိုတို့နှင့် ကပြင်အချိုတို့ကို မမြသို့ချ၍ နင်းလေ၏။

၇၈၁	၇၈၂	၇၈၃	၇၈၄	၇၈၅	၇၈၆	၇၈၇	၇၈၈	11
ရုပ်သိမ်းခံရ	-နှင့်-သူ-ထံ-မှ	ကိမ္ဘာပြင်လေ၏	-ထို-တပ်များ-၏	-ထို-အကီအက	-နှင့်-ထို-အထိ			
		H1431		H8269	H5704			
	: ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	
	-သူ-သန်ရှင်းရာ-၏	နရာ	-နှင့်-ချလိုက်ခံရ	-ထို-အစဉ်ရှိသော-ပူဇော်ပတ်	ရုပ်သိမ်းခံရ			
	H4720	H4349	H7993	H8548	H7311			

ထိုမျှမက၊ ဗိုလ်ခရိုင်ခင်တိုင်အောင် ထောင် လွှားခြင်းကို ပြု၍၊ နုရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန်ရှင်းရာဌာနတစ်ကို ရှုတ်ချလေ၏။

၇၈၉	၇၉၀	၇၉၁	၇၉၂	၇၉၃	၇၉၄	၇၉၅	၇၉၆	12
ကျူးလွန်ခြင်း-၌	-ထို-အစဉ်ရှိသော-ပူဇော်ပတ်	-ထို-အပေါ်-၌	ပေးအပ်ခံရလိမ့်မည်	-နှင့်-တပ်များ				
H6588	H8548		H5414					
: ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	
-နှင့်-အောင်မြင်လေ၏	-နှင့်-ပျက်လေ၏	မမြ-အပေါ်-သို့	သစ္စာတရား	-နှင့်-ချလိုက်လိမ့်မည်				
		H0776	H0571	H7993				

အပြစ်များသောကြောင့် နုရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခရိုင်ကိုလည်း ထိုချိသည်ရ၍ သမ္မာ တရားကို မမြသို့နိမ့်ချ၏။ ထိုသို့ပျက် အောင်မြင်ခြင်းသို့ ရောက်လေ၏။

၇၉၇	၇၉၈	၇၉၉	၈၀၀	၈၀၁	၈၀၂	၈၀၃	၈၀၄	13
-ထို-တစ်စုံစုံ-ကို	သန်ရှင်းသော	တစ်	-နှင့်-မိန့်လေ၏	ပြော	သန်ရှင်းသော	တစ်	-နှင့်-ကပြေရ	
H6422	H6918	H0259	H0559	H1696	H6918	H0259	H8085	
: ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	
-နှင့်-ထို-ကျူးလွန်ခြင်း	-ထို-အစဉ်ရှိသော-ပူဇော်ပတ်	-ထို-ရှုပါရုံ	ဘယ်နှင့်အချိန်	-ထို-အထိ	-ထို-ပြောသော			
H6588	H8548	H2377	H4970	H5704	H1696			
	: ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	ဝါး	
	နင်းကမြ-ရန်	-နှင့်-တပ်များ	-နှင့်-သန်ရှင်းရာ	ပေး-ခြင်း-အတွက်	ပျံစသော			
	H4823		H6944	H5414	H8074			

ထိုအခါ သန်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန်ရှင်းရာဌာနနှင့် ဗိုလ်ခရိုင်နှင့်ခြင်း အလိုတူ နုရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်ဝင်၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်ဝင်၊ စပ်ဆိုင်သော

ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမမြူးလျှင်၊

ကုဉ်း	တၢ်အံၤ	ဖၢၤ	တၢ်အံၤ	ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	14
-န့ၣ်-ပၢၣ်စၢၣ်မိလိမ့်မည်	ရာ	-န့ၣ်-သ့း	န့ၣ်ထဲဇာ်	မနက်	ညန့ၣ်	-ထို-အထိ	-ငါ-ကို	-န့ၣ်-မိန့်လၢဇာ်	
H6663	H3967	H7969	H0505	H1242	H6153	H5704	H0413	H0559	
									:ဖၢၤ
									သန့်ရှင်းရာ
									H6944

ယခင်ပြောသက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကပြုသုတ်သင်ကပြီမို့ မည်ဟုပၢၣ်စၢၣ် ပြောဆို ၼ။

ကုဉ်း	15								
-န့ၣ်-ကဉ်း	နားလည်ခဉ်း	-န့ၣ်-ရှာခဲ	-ထို-ရူပါရုံ	-ထို	ဒံယလေ	ငါ	-ငါ-မပြုချိန်-၌	-န့ၣ်-ဖၢၤလၢဇာ်	
H2009	H0998	H1245	H2377	H0853	H1840	H0589	H7200	H1961	
				:ကုဉ်း	-ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	
				ယကျား-ဇာ်	အသွင်အပြင်-ကွဲသို့	-ငါ-ရုဗုဗုဗ-၌	ရပ်န့ၣ်		
				H1397	H4758	H5048	H5975		

ငါဒံယလေသည် ထိုရူပါရုံကို မပြု၍ အနက်ကို ရှာဖွေသေဓာအခါ၊ လူသဏ္ဍာန်ရှိသကတဦးသည် ငါ့ရှုတွင် ရပ်န့ၣ်ဇာ်။

ကုဉ်း	ကုဉ်း	16							
ဂါဗလိ	-န့ၣ်-မိန့်လၢဇာ်	-န့ၣ်-ခေါ်လၢဇာ်	အလိုင်	-ထို-ကပြိ-၌	လူ	-ဟံ-အသံ-ဇာ်	-န့ၣ်-ကပြိရ		
H1403	H0559	H7121	H0195	H0996	H0120		H8085		
				:ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း		
				-ထို-ရူပါရုံ	-ထို	ဤသူ-ကို	နားလည်စေ		
				H4758	H0853	H1975	H0995		

အခဉ်းသက သူက၊ အိုဂါဗလိ၊ ထိုသူသည် ယခု မပြုသက ဗျာဒိတ်ရူပါရုံကို နားလည်စေခဉ်းငါ့ အနက်ကို ပြန်ပေးလော့ဟု၊ ဥလဲ မပြုနားကပြိမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကပြိဇာ်။

ကုဉ်း	ကုဉ်း	17						
-န့ၣ်-ပက်လျာဇာ်ကျ	ထိတ်လန့်ခဲ	-န့ၣ်-သူ-လာသဓာအခါ	-ငါ-ရပ်ရာ-ဇာ်	-ထို-အနီး-၌	-န့ၣ်-လာ			
H5307	H1204	H0935	H5975	H0681	H0935			
ကုဉ်း	ကုဉ်း							
-အကဉ်း-မှာ	လူ	လူ-ဇာ်-သား	နားလည်ပါ	-ငါ-ကို	-န့ၣ်-မိန့်လၢဇာ်	-ငါ-မျက်နှာ	-ထို-အပေါ်-၌	
	H0120		H0995	H0413	H0559	H6440		
				:ကုဉ်း	ကုဉ်း	ကုဉ်း		
				-ထို-ရူပါရုံ	အဆိုး	အချိန်-ဇာ်-အတွက်		
				H2377	H7093	H6256		

ထိုသူသည် ငါရပ်န့ၣ်ရာအပေါ်သို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြဝပ်လျက်န့ၣ်ဇာ်။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှန်ကုန် ရသဓာကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၼ။

ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	ကုဉ်း	18	
-ငါ-ကို	-န့ၣ်-ထိ	မပြု-သို့	-ငါ-မျက်နှာ	-ထို-အပေါ်-၌	အိပ်-၌-ကျလၢဇာ်	-ငါ-န့ၣ်	-န့ၣ်-သူ-ပြောသဓာအခါ	
	H5060	H0776	H6440		H7290	H1696		
				:ကုဉ်း	ကုဉ်း	ကုဉ်း		
				-ငါ-ရပ်ရာ-၌	-ထို-အပေါ်-၌	-န့ၣ်-ထူထောင်စလၢဇာ်		
				H5975		H5975		

ထိုသို့ ဆိုသောအခါ ငါသည် မပြောရာမှာ ပြောပုံ မိန်းမ တွေဝေလျက်နာ၏။ ထိုသူသည် ငါ့ကို လက်နှင့် တို့၍ ယခင်နရော၌ မတ်တတ်နေစေပေးပြီလျှင်၊

ገገገገገገ အမျက်သို-၏-နောက်ဆုံး-၌ H0319	ገገገገ ဖြေလိမ့်မည် H1961	-ገገገገ -ထို	ገገገገ -ထို H0853	ገገገገገገ -သင့်-ကို-အသိပေးမည် H3045	ገገገገ ကပြီ H2009	ገገገገገ -နှင့်-မိန်းမလ၏ H0559	19
			ገገገገ အဆုံး H7093	ገገገገገገ ချိန်-၏-အတွက် H4150	ገገገገ -အကခြင်း-မှာ	ገገገገገ -ထို-အမျက်သို H2195	

ဒေါသအမျက်တစ်အဆုံး၌ ဖြေလတံ့သော အရာကို ငါကပြ ပြောဦးမည်။ ချိန်ချက်သော အချိန်၌ လက်စသတ်လိမ့်မည်။

ገገገገገ -နှင့်-ပါရန် H6539	ገገገገ မဒေ H4074	ገገገገገ ရှင်ဘုရင်များ H4428	ገገገገገገ -ထို-ချိများ-၏	ገገገገ -ထို-အရှင် H1167	ገገገገገ မပြောသော H7200	-ገገገገ -ထို	ገገገገገ -ထို-သိုး	20
--	--------------------------------------	---	--------------------------	---	--	---------------	--------------------	----

ချိန်ချက်နှင့် ပေါ်လာသော သိုးသည် မဒေ ရှင်ဘုရင်၊ ပရေသိရှင်ဘုရင် ဖြစ်၏။

ገገገገ -ထို-ကပြ-၌ H0996	ገገገገ -ထို	ገገገገገገ ကပြသော	ገገገገገ -နှင့်-ထို-ချိ	ገገገገ ယဝန်-၏ H3120	ገገገገ ရှင်ဘုရင် H4428	ገገገገገገ -ထို-အမေးရှိသော	ገገገገገገ -နှင့်-ထို-ဆိတ် H6842	21
				ገገገገገገ ပထမ H7223	ገገገገገገ -ထို-ရှင်ဘုရင် H4428	ገገገገ -ထို	ገገገገገ -သူ-မျက်စိများ H1931	

အမေးကပြသော ဆိတ်သည် ဟလေသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကပြ၍ ရှိသော ချိန်ပြသည် ပဌမမင်း ဖြစ်၏။

ገገገገ အမျိုး-မှ	ገገገገገገ နိုင်ငံတော်များ H4438	ገገገገ လေး H0702	ገገገገገገ -သူ-အား-၌ H8478	ገገገገ လေး H0702	ገገገገገገ -နှင့်-ထက်ကြိမ်မည် H5975	ገገገገገገ -နှင့်-ထို-ကျိုးသော H7665	22	
					ገገገገገገ -သူ-အား-ဖြေ H3808	ገገገገገገ -နှင့်-မ H3808	ገገገገገገ ထက်ကြိမ်မည် H5975	

ထိုချိန်ပုံ၌၊ သူ့အရာ၌ ချိလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည်။
အရင်နိုင်ငံ၏ တန်ခိုးနှင့် မပြည့်စုံကပြ

ገገገገ ထလိမ့်မည် H5975	ገገገገገገ -ထို-ကျူးလွန်သူများ H6586	ገገገገገገ -ထို-ပြည့်စုံလျှင်-သောအခါ H8552	ገገገገገገ -သူတို့-နိုင်ငံတော်-၏ H4438	ገገገገገገ -နှင့်-နောက်ဆုံး-၌ H0319	23		
		ገገገገገገ ပုစုစာများ H2420	ገገገገገገ -နှင့်-နားလည် H0995	ገገገገ ကပြသော H6440	ገገገገ မျက်နှာ-၏ H5794	ገገገገገገ ရှင်ဘုရင် H4428	

ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကိုးတပါး ပေါ်လာလိမ့်မည်။

တၢ်ကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 ဖျါကုဗျာ်လိမ့်မည် -န့ၣ်-အံၤဖျါသဏ -သူ-ကိုယ်-အား-ဖဵု -န့ၣ်-မ -သူ-အား -န့ၣ်-ခိုင်မာလိမ့်မည်
[H7843](#) [H6381](#) [H3808](#)

ဝဲၤကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 အားကုဗျာ်သဏသူများ -န့ၣ်-ဖျါကုဗျာ်လိမ့်မည် -န့ၣ်-ပုၤပုၤလိမ့်မည် -န့ၣ်-အဆင်မပြေလိမ့်မည်
[H6099](#) [H7843](#)
 :ဝဲၤကုဗျာ် -ဝဲၤ
 သန်ရှင်းသူများ -န့ၣ်-သန်ရှင်းသဏ-လူမျိုး
[H6918](#)

ထိုမင်းကပြည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကပြေလိမ့်မည်။ အထူးသဖဵု ဖျါကုဗျာ်တိုးပွား အဆင်မပြေလိမ့်မည်။
 စွမ်းအားကပြေသဏ လူစု၊ သန်ရှင်း သဏ လူစုကို ပင် ဖျါကုဗျာ်လိမ့်မည်။

ဝဲၤကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 -န့ၣ်-သူ-န့ၣ်လိုးသား-၌ -သူ-လက်-၌ လူညံ့စားခဵု -န့ၣ်-အဆင်မပြေလိမ့်မည် -သူ-ပညာအမပြေ -န့ၣ်-အပေါ်-၌
[H3824](#) [H3027](#) [H4820](#) [H7922](#)

-ၵုဗျာ် -ထို-မင်းအကုဗျာ်အက -န့ၣ်-အပေါ်-၌ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
[H8269](#) [H7843](#) [H7962](#) [H1431](#)
 :ၵုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 ချိုးခွဲလိမ့်မည် လက် -န့ၣ်-လက်မရှိ ထလိမ့်မည် မင်းများ-၏
[H7665](#) [H3027](#) [H5975](#) [H8269](#)

သူသည်လိမ့်မာစွာပပြေဖဵု၊ မုသာလည်း အဆင် မပြေလိမ့်မည်။ စိတ်ထဆင်လွှားခဵုန့ၣ်တကွ မိဿဟာယ ဖွဲသဏအားဖဵု
 လူများတိုကို ဖျါကုဗျာ်၊ သခင်တို၏သခင် ကို ဆန့်ကျင်ဘက်ပပြေလိမ့်မည်။ သို့သော်လည်း၊ လူလက် ဖဵု ဒဏ်မခတ်ဘဲ
 ကျိုးပဲပျက်စီးခဵုန့ၣ်သို့ ရဆက်လိမ့်မည်။

ဝဲၤကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 သိမ်းထားပါ -န့ၣ်-သင် -ထို သစုစာ ပဵုခဲသဏ -ထို -န့ၣ်-ထို-မနက် -ထို-ညနဏ -န့ၣ်-ရူပါရုံ
[H1931](#) [H0571](#) [H0559](#) [H1242](#) [H6153](#) [H4758](#)

:ဝဲၤကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 များစွာ ရက်များ-အတွက် -အကဵုခြင်း-မှာ -ထို-ရူပါရုံ
[H3117](#) [H2377](#)

ညဗ္ဗိးန့ၣ် နံနက်ကို တပ်ပပြေဗျာ်ဒိတ် ရူပါရုံ စကားမှန်သည် ဖဵုၵျိၣ် ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သဏ
 ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။

တၢ်ကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 -ထို -န့ၣ်-ပုၤပုၤလဏေ -န့ၣ်-ထလဏေ ရက်များ -န့ၣ်-ဖျါနာလဏေ အားနည်းလဏေ ဒံယလေ -န့ၣ်-ငါ
[H0853](#) [H3117](#) [H1961](#) [H1840](#) [H0589](#)

ခ :ဝဲၤကုဗျာ် ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ ၵုၵ်းတၢ်အံၤဖျါ
 -န့ၣ်-လည်သူ -န့ၣ်-မရှိ -ထို-ရူပါရုံ -ထို-အပေါ်-၌ -န့ၣ်-အံၤသရလေဏေ -ထို-ရင်ဘုရင် အမှ-၏
[H0995](#) [H0369](#) [H4758](#) [H8074](#) [H4428](#) [H4399](#)

ထိုအခါ ငါဒံယလေသည် မဏၤၵျိၣ် နာလျက် နဏေ။ တဖန် အနာမထမဵုခြက်ၵျိၣ် ဘုရင်၏အမှတတ်ကို ဆဆင်ရွက်၏။ မပြေသဏ
 ဗျာ်ဒိတ်ရူပါရုံကို ငါ့အံၤသဏလည်း ထိုအမှကို အဘယ်သူမျှ မရိပ်မိကပြေ